

မာတိကာ			
နိဒါန်း	၉		
အခန်း (၁) ကလေးငယ်ဘဝ	၁၁		
 			

အခန်း (၁) ကလေးငယ်ဘဝ			
 			

အခန်း (၂) အကိုင်အတွယ်ခက်တဲ့ ၂ နှစ်သား			
 			

အခန်း (၃) အထွေထွေပြဿနာများ			
 			

အခန်း (၄) လိုဘမပြည့်တဲ့ ၄ နှစ်သား			
 			

အခန်း (၅) ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှု			
 			

အခန်း (၆) အထွေထွေပြဿနာများ			
 			

အခန်း (၇) ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှု			
 			

အခန်း (၈) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၉) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၁၀) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၁၁) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၁၂) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၁၃) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၁၄) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၁၅) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၁၆) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၁၇) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၁၈) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၁၉) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၂၀) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၂၁) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၂၂) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၂၃) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၂၄) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၂၅) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၂၆) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၂၇) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၂၈) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၂၉) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၃၀) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၃၁) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၃၂) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၃၃) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၃၄) ကြောက်စိတ်အမျိုးမျိုး			
 			

အခန်း (၃၅) ကြောက်စိတ်အမျိုးမျိုး			
 			

မိခင်ရဲ့အသက်အရွယ်ဟာ ကလေးအပေါ် ဘယ်လိုအကျိုးသက်ရောက်စေနိုင်သလဲ

ကလေးတွေ ကိုယ့်အားကိုယ်ကိုး လွတ်လွတ်လပ်လပ် နေတတ်အောင် ဘယ်အရွယ်လောက်ကစပြီး လေ့ကျင့်ဖျိုးထောင်ပေးသင့်ပါသလဲ

ကလေးဟာ မှောက်လျက်အိပ်သင့်ပါသလား

ကလေးကို ချောရင် ဆိုးတတ်ပါသလား

ရုပ်မြင်သံကြားစွဲနေတဲ့ ကလေးကို ဘယ်လိုအာရုံပြောင်းရမလဲ